

吃,但也要有锅呀!(喻)不要异想天开。III ဒါ <g-de> 真是的!(不满口气)也写作 ကတဲ / ~ မှဲ့၊ ဒါလေးနဲ့စိတ်ဆိုးရသလား။ 这点小事就值得生气吗? 真是的!

ကတဲက သါ <g-de: ga'> = ကတဲက
ကတော့ နါ <g-daw'> [孟] ①漏斗,漏斗状物: ~ ထိုးသည်။ 做成漏斗状。②束发用的金银制饰物

ကတော် I နါ <g-daw'> [孟] ①夫人: သမတ ~ 总统夫人 / ဆရာ ~ 师母 ②缅甸时大臣夫人的一种封号 II ကါ <k-taw'> 母鸡叫: ကြက်မ ~ နေ၏။ 母鸡咯咯叫。 / တနေ့လုံး ~ ပေမဲ့တလုံးပဲဥတယ်။ (成)叫了一整天才下了一个蛋。喻: 雷声大雨点小。

ကတော်စိုးမင်း နါ <g-daw so: min'> 贵夫人
ကတောကမ္ပော ကဝါ <g-daw: g-myaw'> 匆匆忙忙: အလုပ်ကို ~ လုပ်လိုက်ယင်မှားတတ်တယ်။ 匆匆忙忙办事往往会出差错。

ကတို့ နါ <g-do'> = ကူးတို့
ကတိုး နါ <g-do: > [巴] ①麝 ②麝香
ကတိုးကောင် နါ <g-do: gaun'> 麝

ကတိုးခွာ နါ <g-do: khwa'> ①麝腹部的香腺囊 ② = မုန့်ကတိုးခွာ
ကတိုးဆီ နါ <g-do: zi'> 麝香
ကတိုးနွယ် နါ <g-do: nwe'> (诗) 可爱的姑娘

ကတိုးနာ နါ <g-do: hna'> 用麝香等药物制成的嗅药
ကတိုကနက် နါ <g-don g-net'> 【植】 ①钩藤 Uncaria rhynchophylla Miq ②硬叶钩藤 Uncaria sclerophylla Roxb

ကတုံး နါ <g-don: > 光头: တောင် ~ 荒山秃岭 / ~ ပေါ်ထိပ်ကွက် (成)相当于汉语成语: “终日打雁反被雁啄了眼”

ကတုံးချော ကါ <g-don: khyaw'> 剃度,削发
ကတုံးဆံတောက် နါ <g-don: z-daut'> 平头
ကတုံးတုံး ကါ <g-don: ton: > 剃光头
ကတုံးရိတ် ကါ <g-don: yeit'> 剃光头
ကတက် နါ <g-det'> 【植】 三叶马槟榔 Crataeva Religiosa (Three-leaved Caper)

ကတောက် I နါ <g-daut'> 一种小的莲属植物,可食用 II ကါ <k-taut'> 母鸡叫

ကတောက်ကဆဲ ကဝါ <g-daut g-hsa'> = ကတောက်ကဆတ်
ကတောက်ကဆတ် ကဝါ <g-daut g-hsat'> 争争吵吵,不和睦: လင်နဲ့မယားပဲ၊ တခါတလေ ~ ဖြစ်တတ်တယ်။ 夫妻嘛!有时总会发生争吵的。

ကတောက်ကတက် ကဝါ <g-daut g-det'> 飘忽不定,杂乱无章: စိတ် ~ ဖြစ်နေသည်။ 心里志忑不安。 / အိပ်မက် ~ မက်တယ်။ 做了个乱七八糟的梦。

ကတောက်ကယက် ကဝါ <g-daut g-yet'> = ကတောက်ကတက်
ကတောက်စပ် နါ <g-daut sat'> 长在水边的一种植物,开

褐色花
ကတိုက် ကါ <g-dait'> 进谗言,说坏话,挑拨离间: အခေါ်ကြီး ~ သည်ကိုယုံမိသည်။ 听信了老婆子的挑拨。

ကတိုက်ကတုန်း ကဝါ <g-dait g-dun'> 挑拨离间
ကတိုက်ကရာ ကဝါ <g-dait g-yaw'> 慌慌张张,慌乱地: ~ ဖြစ်နေသောကျီးကောင် 惊恐的乌鸦

ကတိုက်ကရိုက် ကဝါ <g-dait g-yait'> 仓促地,匆匆忙忙: လူတယောက် ~ ဝင်လာသည်။ 一个人匆匆忙忙地走进来。

ကတင် နါ ① <ka'tin'> (马背,象背)放鞍的部位 ② <g-din'> = ခုတင် I ③ <g-din'> (骨牌中)有四个白点的牌
ကတောင် / ကတောင့် နါ <ka'daun / ka'daun'> 马鞍两侧的饰物(参见ကြီး: 图)

ကတောင်ကချောက် ကဝါ <g-daun g-khyaut'> 心烦意乱,魂不附体,失魂落魄
ကတောင်ကချောင် ကဝါ <g-daun g-khyaun'> = ကတောင်ကချောက်

ကတောင်ကတင် ကဝါ <g-daun g-din'> = ကယောင်ချောက်ချား
ကတောင်ကရမ်း ကဝါ <g-daun g-yan'> = ကယောင်ချောက်ချား
ကတောင်ချောက်ချား ကဝါ <g-daun khyaut khya: > 心烦

意乱,胡乱地: လူနာအပြင်းဖျားချိန်၌ ~ ပြောတတ်သည်။ 病人发高烧时往往说胡话。
ကတိုင်ကယိုင် ကဝါ <g-dain g-yain'> 摇摇晃晃

ကတစ်ဆည် နါ <g-dit hse'> 一种拦鱼坝
ကတည်း I ဝါ <g-de: > 用于动词后,以强调语气结束全句 II သါ <g-de: > 虽然,尽管

ကတည်းက သါ <g-de: ga'> 从……起,……以来就……, ရန်ကုန်မြို့ရောက် ~ သူ့ဒီအဆောင်မှာပဲနေတယ်။ 到仰光后,他一直住在这楼里。 / နှစ်ပေါင်းများစွာ ~ 多年前就…… / ရှေးပဝေသဏီ ~ 自古以来

ကတတ်နန်း နါ <g-dat ngan: > 【植】 ① = ဝံကားစိမ်း ② 鸛爪花 Artabotrys odoratissimus

ကတုတ် နါ <g-dout'> 战壕,胸墙
ကတုတ်ကျင်း နါ <g-dout kyin: > = ကတုတ်
ကတုန်ကယင် ကဝါ <g-don g-yin'> 哆哆嗦嗦,颤抖地
ကတုန်ကရီ ကဝါ <g-don g-yi'> 哆哆嗦嗦,颤抖地:

နာလန်ထခါစေ့လမ်းလျှောက်တဲ့အခါ ~ ဖြစ်နေတာပါ။ 因为病刚好,所以走路时晃晃悠悠的。

ကတုန်း နါ <g-don: > (古)漏斗状小杯
ကတုန်းကတိုက် ကဝါ <g-don: g-dait'> 挑拨离间,搬弄是非: ပွင့်ပွင့်လင်းလင်းထင်မြင်ချက်ပေးပါ။ ~ မလုပ်ပါနဲ့။ 有意见就开诚布公地说吧,不要搬弄是非。

ကတမ်းကမန်း ကဝါ <g-dan: g-man: > = ကမန်းကတန်း
ကတမ်းကရမ်း ကဝါ <g-dan: g-yan: > 不假思索地,胡乱地: စကားကို ~ ပြောယင်မှားလိမ့်မယ်။ 乱说会犯错误。

ကတိမ်းကပါး ကဝါ <g-dein: g-ba: > ① 蹒跚地, 摇摇摆